

Psa

Chapter 19

Burmese Interlinear

Reference: Burmese Judson Bible (1835)

-၇၁၃၃ -ဘုန်း-၏-ကောင်းကီး-ကို H3519	၈၂၅၃၅ ကကြံတကကြံ	၈၂၅၃၅ -ထို-ကောင်းကင် H8064	:၇၁၃၃ -ဒါဝိဒ်-၏ H1732	၇၁၃၃ -ဆာလံ-၏ H4210	၇၁၃၃ -သီချင်းအုပ်ချုပ်သူ-သို့ H5329	၈၂၅၃၅ -ဘုရား H0410	1
		:၇၁၃၃ -ထို-မိုးမိုက်ခင်း H7549	၇၁၃၃ ပပြာစ H5046	၇၁၃၃ -သူ-၏-လက်-များ H3027	၇၁၃၃ -နှင့်-အလုပ် H4639	၇၁၃၃ -ဘုရား H0410	

မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်း အသရေတော်ကို ကြီးပကြော့၍၊ မိုးမိုက်နှာကကြံသည် လက်တင်နှင့်လုပ်သောအရာများကိုပပြာစ။

:၇၁၃၃ -အသိပပညာ-ကို H1847	၇၁၃၃ ဖတ်ပကြံ- H2331	၇၁၃၃ -ည-သို့ H3915	၇၁၃၃ -နှင့်-ည H3915	၇၁၃၃ -စကား-ကို H0562	၇၁၃၃ သွန်းလောင်း၏ H5042	၇၁၃၃ -နှင့်-သို့ H3117	၇၁၃၃ -နှင့် H3117	2
--	---	--	---	--	---	--	---	---

တနုကိုတနုမကြံဆို၍၊ တညညကို တညညသွန်းသင်၏။

:၇၁၃၃ -သူတို့-၏-အသံ H8085	၇၁၃၃ ကကြံနိုင် H8085	၇၁၃၃ -မ- H1097	၇၁၃၃ -စကား-များ H1697	၇၁၃၃ -နှင့်-မရှိ H0369	၇၁၃၃ -စကား H0562	၇၁၃၃ မရှိ- H0369	3
---	--	--------------------------------------	---	--	--	--	---

နှုတ်မကြံခြင်း၊ စကားပကြံခြင်းမရှိ၊ သူတို့ နှုတ်ထွက်သံကို မကြံရသော်လည်း၊

၇၁၃၃ -သူတို့-၏-စကား-များ H4405	၇၁၃၃ -ကမ္ဘာ H8398	၇၁၃၃ -နှင့်-စွန်း-၌ H8398	၇၁၃၃ -သူတို့-၏-လှိုင်း H8398	၇၁၃၃ ထွက်၏ H3318	၇၁၃၃ -ထို-မကြံကြံ H0776	၇၁၃၃ အလုံးစုံ-၌ H3605	4
			:၇၁၃၃ -သူတို့-၌ H0168	၇၁၃၃ -တဲတဲ-ကို H0168	၇၁၃၃ ချထား၏- H0168	၇၁၃၃ -နှင့်-သို့ H8121	

သူတို့၏အသံသည် မကြံပပြာစလုံး၌ နံ့ပပြာစ၍၊ သူတို့၏စကားသည် မကြံခြင်းတိုင်အောင် ရောက် လ၏။

၇၁၃၃ ပကြံရန် H7323	၇၁၃၃ -သူရာ-ကဲ့သို့ H1368	၇၁၃၃ ဝမ်းမကြံ၏ H7797	၇၁၃၃ -သူ-၏-မဂုဂလ်အောင်း-မှ H2646	၇၁၃၃ ထွက်လာသူ H3318	၇၁၃၃ -လင်းသား-ကဲ့သို့ H2860	၇၁၃၃ -နှင့်-သူ H1931	5
						:၇၁၃၃ -လမ်း H0734	

မိုးကောင်းကင်တွင် နမိမာန်ကို ထားတော် မူသဖြင့်၊ နသေသည် အိပ်ခန်းထဲကထွက်လာသော မဂုဂလာ ဆောင်လုလင်ကဲ့သို့ဖြစ်၍၊ ခွန်အားကိုပြောသောသူကဲ့သို့ မိမိသွားရာလမ်းသို့ လိုက်ပကြံမည်ဟု ဝမ်းမကြံလျက်၊

ဝေဒနာ	-လွှဲ	ဂေဟနာ	အိမ်ထောင်	ဝေဒနာ	ကုသ	6
-သူတို့၏-စွန်း-များ	-အပေါ်-၌	-နှင့်-သူ-၏-လည်ခင်း	-သူ-၏-ထွက်ခွာ	-ထို-ကောင်းကင်	-စွန်း-မှ	
H7098		H8622	H4161	H8064		

: ဂေဟနာ	ဂေဟနာ	အိမ်
-သူ-၏-ပူသေ-မှ	ဂေဟနာ	-နှင့်-မရှိ
H2535	H5641	H0369

မိုင်းကောင်းကင် တစွန်းမှထွက်လာ၍၊ တစွန်း တိုင်အောင် လှည့်ပတ်သောအားဖြင့်၊ သူ၏အပူအရှိန်မှ ကွယ်လွတ်သောအရာ တစ်ခုမျှမရှိ။

အိမ်	အိမ်	အိမ်	အိမ်	အိမ်	7
-စိတ်ဝိညာဉ်-ကို	-ပန္နက်လည်လာစသော	-စုံလင်စွာ	ယဟေဓဝါ-၏	-ယဟေဓဝါ-၏-ပညာနတ်တရား	
H5315	H7725	H8549	H3068	H8451	

: ဂေဟနာ	အိမ်	အိမ်	အိမ်	အိမ်
-မိုကသာသူ-ကို	-ပညာရှိသော	-ယုံကြည်ထိုက်သော	ယဟေဓဝါ-၏	-ယဟေဓဝါ-၏-သက်သေခံခြင်း
	H2449	H0539	H3068	H5715

ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပုပြင်တော်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိုမာသော သူတို့ကို လိုမာစေတော်၏။

အိမ်	အိမ်	အိမ်	8
-ဖွင့်မြတ်သော	ယဟေဓဝါ-၏	-ယဟေဓဝါ-၏-ပညာနတ်သမ္မာဒါ-များ	
H3477	H3068	H6490	

အိမ်	အိမ်	အိမ်	အိမ်	အိမ်
-သန့်ရှင်းသော	ယဟေဓဝါ-၏	-ယဟေဓဝါ-၏-ပညာနတ်သမ္မာဒါ	-နုလုံးသား	-နုလုံးသား-ကို-ဝမ်းမမြဲကသာစသော-
H1249	H3068	H4687		H8055

: ဂေဟနာ	အိမ်
-မျက်နှာမိ-များ	-မျက်နှာမိ-ကို-လင်းစသော
	H0215

ထာဝရဘုရား၏ နည်းဥပဒေတို့သည် ဖြင့် မတ်သည် ဖြစ်၍ စိတ်နှလုံးကို ရှင်လန်းစေတော်၏။ ထာဝရဘုရား၏ ပညာတော်သည် စင်ကန်ပြင်သည်ဖြစ်၍၊ မျက်စိကို ရှင်းလင်းစေတော်၏။

အိမ်	အိမ်	အိမ်	အိမ်	အိမ်	9
-ထာဝရ-သို့	တည်မြဲခြင်း	-သန့်ရှင်းသော	ယဟေဓဝါ-၏	-ယဟေဓဝါ-ကို-ကကြာသရွံ့ခြင်း	
H5703	H5975	H2889	H3068	H3374	

: ဂေဟနာ	အိမ်	အိမ်	အိမ်	အိမ်
-အတူ	-ဖွင့်မြတ်သော၏	-သစ္စာ	ယဟေဓဝါ-၏	-ယဟေဓဝါ-၏-တရားစီရင်သောခြင်း-များ
	H6663	H0571	H3068	H4941

ထာဝရဘုရားကို ကကြာရွံ့ခြင်းသဘောသည် သန့်ရှင်းသည် ဖြစ်၍၊ ကာလအစဉ်အမြဲတော်၏။ ထာဝရ ဘုရား၏စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်း ဖြင့်မတ်ကကြာ။

အိမ်	အိမ်	အိမ်	အိမ်	အိမ်	အိမ်	10
-နှင့်-သစ်ရည်သ-၏	-ပျားရည်သ-မှ	-နှင့်-ချိုသော	-များစွာ	-နှင့်-ရွှေစင်	-ရွှေ-ထကာသ	-ထို-အမွေ-များ
H5317	H1706	H4966		H6337	H2091	

: ဂေဟနာ
-ပျားရည်သပေါင်းပွဲ
H6688

ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက် ချိုကကြီး။

: 𐄂𐄂 - 𐄂𐄂 𐄂𐄂𐄂𐄂 𐄂𐄂 𐄂𐄂𐄂 𐄂𐄂𐄂 𐄂𐄂 11
- 𐄂𐄂 𐄂𐄂 - 𐄂𐄂𐄂𐄂𐄂𐄂 - 𐄂𐄂 - 𐄂𐄂𐄂 - 𐄂𐄂𐄂 - 𐄂𐄂
- 𐄂𐄂 𐄂𐄂 - 𐄂𐄂𐄂𐄂𐄂 - 𐄂𐄂𐄂𐄂 - 𐄂𐄂𐄂𐄂
H6118 H8104 H5650 H1571

တရားတစ်အားဖြင့် ကိုယ်တစ်၏ ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။

: 𐄂𐄂 𐄂𐄂𐄂𐄂 𐄂𐄂 𐄂𐄂 𐄂𐄂 12
- 𐄂𐄂 - 𐄂𐄂𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂
- 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂
H5352 H5641 H0995 H4310 H7691

မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည် နိုင်သနည်း။ မထင်ရှားသော ဒုစရိုက်အပစ်နှင့် အကျွန်ုပ် ကို ကင်းစင်စေ၍၊

𐄂𐄂𐄂 𐄂𐄂 𐄂𐄂𐄂 𐄂𐄂 𐄂𐄂 𐄂𐄂 13
- 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂
- 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂
H4910 H0408 H5650 H2820 H2086 H1571
: 𐄂𐄂 𐄂𐄂𐄂 𐄂𐄂𐄂 𐄂𐄂 𐄂𐄂 𐄂𐄂
- 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂
- 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂
H6588 H5352 H8552

ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တစ်၏ ကျွန် သည် မပူပန်အကဲခြင်း ဆီးတားတစ်မူပါ။ ဒုစရိုက် အပစ်သည် အကျွန်ုပ်ကို အစိုးမရပါစေနှင့်။ ထိုသို့သော အားဖြင့် အကျွန်ုပ်သည် ဖြောင့်မတ်ခြင်းရှိ၍၊ ကြီးစွာ သောပစ္စည်းများဖြင့် ကင်းလွတ်ပါလိမ့်မည်။

𐄂𐄂 𐄂𐄂𐄂 𐄂𐄂𐄂 𐄂𐄂 14
- 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂
- 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂
H6310 H0561 H7522 H1961
𐄂𐄂 𐄂𐄂𐄂 𐄂𐄂 𐄂𐄂𐄂
- 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂
- 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂
H3068 H6440 H1902
: 𐄂𐄂 𐄂𐄂
- 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂
- 𐄂𐄂 - 𐄂𐄂 - 𐄂𐄂 - 𐄂𐄂
H6697

အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏ အကဲဖြတ်သည် ရှုတတ်၍ နှစ်သက်ဖွယ်ဖြစ်ပါစေ သော။

အိုတာဝရဘုရားအကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ် ကို ရွေးနှုတ်တော်မူသောဘုရား။